

မာတိကာ

(၁)	အမှာစာ	၈
(၂)	ကုသိုလ်စိတ်နဲ့ နိုးထပါ	၁၀
(၃)	ရောင့်ရဲတဲ့စိတ်နဲ့ နေသာသလိုနေရင် ကျဆုံးသွားမှာ	၁၁
(၄)	မင်းဟာ အရည်အချင်း သိပ်ကောင်းတဲ့ လူပါ	၁၃
(၅)	လက်တွေ့လုပ်ပါ	၁၅
(၆)	သားသမီးများရဲ့ စိတ်ဆန္ဒကို အရင်မေးကြည့်ပါ	၁၇
(၇)	ချစ်သူနဲ့ ရည်းစား ဘာကွာလဲ	၁၈
(၈)	ဆရာ၊ ဆရာမ	၂၀
(၉)	စနစ်တကျနဲ့ ပျော်ပါ	၂၃
(၁၀)	ဒီနေ့ကိုသာ အာရုံစိုက်ပါ	၂၅
(၁၁)	လူငယ်တိုင်း သတိပြုမိစေဖို့	၂၆
(၁၂)	ပိုက်ဆံ ရှာပါ ငါ့ညီ	၂၈
(၁၃)	ကိုယ်ချင်းစာစိတ်	၃၀
(၁၄)	ကျဆုံးမခံနဲ့	၃၂
(၁၅)	ကိုယ့်စိတ်ကို ပျော်အောင်ထားပါ	၃၄
(၁၆)	ဘုရားတရားပိုလုပ်ပါ	၃၅
(၁၇)	ရာနှုန်းပြည့် တန်ဖိုးရှင် အမျိုးသမီးဖြစ်အောင် ကြိုးစားပါ	၃၆
(၁၈)	ဒီလိုလူကို တွေ့အောင်ရှာပါ	၃၇
(၁၉)	ဖူးစာရှာ ဆန္ဒမစောပါနဲ့	၃၉
(၂၀)	အမှတ်တရတွေ ချန်ခဲ့ပါ	၄၁
(၂၁)	ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပုံဖော်ထုဆစ်ပါ	၄၂

(၂၂)	အရာရာကို အချိန်က ဆုံးဖြတ်ပါတယ်	
(၂၃)	ပြောင်းလဲသင့်ပါပြီ	
(၂၄)	အရင်ထက် နှစ်ဆ ကောင်းအောင်နေပါ	
(၂၅)	လူကြီးစိတ်မွေးပါ	
(၂၆)	ငယ်ရွယ်နေတုန်းမှာ ကြိုးစားပါ	
(၂၇)	မင်းထက်ကောင်းတဲ့ တော်တဲ့လူ မရှိဘူး	
(၂၈)	အကောင်းစားတွေ	
(၂၉)	တရားဓမ္မနဲ့ နေပါ	
(၃၀)	အချိန်နဲ့ အချစ်	
(၃၁)	ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါနဲ့	
(၃၂)	မင်း ဘယ်လိုလူမျိုး ဖြစ်ချင်လဲ	
(၃၃)	အလုပ် လုပ်ချင်စိတ်ရှိဖို့ပါပဲ	
(၃၄)	လူငယ်လက်စွဲ	
(၃၅)	ကိုးကွယ်ယုံကြည်မှု အားနည်းရင် လူက ဆင်းရဲတယ်	
(၃၆)	ပျော်ရွှင်မှုက ရောင်ပြန်ဟပ်ခြင်း ရှိပါတယ်	
(၃၇)	အိပ်မက်မြို့တော်	
(၃၈)	အပြောင်းအလဲများနဲ့ တိုးတက်မှုကို ရှာပါ	
(၃၉)	အတည်တကျအလုပ်အကိုင်နဲ့ ကိုယ့်ပိုင်ဝင်ငွေ	
(၄၀)	စိတ်နေစိတ်ထား ကြီးမြတ်ခြင်း	
(၄၁)	အိမ်အပြန် မျက်နှာပန်းလှပါစေ	
(၄၂)	ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ခြင်း	
(၄၃)	အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင် ကြိုးစားပါ	
(၄၄)	မင်းဘဝကို မင်းကိုယ်တိုင် တန်ဖိုးထားပါ	
(၄၅)	တာဝန်	
(၄၆)	သိပ်ဆိုပါတယ်ဆိုတဲ့ အခြေအနေတွေက သိပ်ကောင်းဖို့ ဖြစ်လာတာပါ	

(၄၇)	မိသားစုအပေါ် အသိတတ်ဆုံး သားသမီးတွေက ရှင်သန်ရတာ အပင်ပန်းဆုံးလူတွေပါပဲ	၉၂
၄၆ (၄၈)	အားငယ်၊ သိမ်ငယ်၊ နေစရာအကြောင်းမရှိပါဘူး	၉၄
၄၈ (၄၉)	မင်းတို့ ဘယ်တော့မှ မမေ့လိုက်နဲ့	၉၅
၅၀ (၅၀)	အလုပ်လုပ်ပါ	၉၈
၅၁ (၅၁)	မအားအောင်နေပါ	၁၀၀
၅၃ (၅၂)	အချိန်ခဏလေး စောင့်ပါ	၁၀၁
၅၄ (၅၃)	သူငယ်ချင်းကောင်းကို ရွေးပေါင်းပါ	၁၀၃
၅၆ (၅၄)	အောင်မြင်ရေးအကြောင်းကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့လိုတယ်	၁၀၅
၅၉ (၅၅)	ဒါ... အကောင်းဆုံးပါပဲ	၁၀၇
၆၀ (၅၆)	မိမိရဲ့ အိပ်မက်သည်သာ မိမိရဲ့အနာဂတ်ဖြစ်တယ်	၁၀၉
၆၂ (၅၇)	ဘဝအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ထားပါ	၁၁၁
၆၄ (၅၈)	ဘဝရဲ့ သင်ခန်းစာအဖြစ်သာ ပြောင်းလဲရယူလိုက်ပါ	၁၁၂
၆၆ (၅၉)	အထီးကျန်မှုကို ခံနိုင်ရည်ရှိပါ	၁၁၄
၇၁ (၆၀)	ရည်မှန်းချက်နဲ့ အလုပ်ကို အာရုံစိုက်ပါ	၁၁၆
၇၄ (၆၁)	အခြေခံ ဒီ(၄)ချက်ကို အရင်ဖြည့်တင်းပါ	၁၁၈
၇၆ (၆၂)	မင်းရဲ့စိတ်ကို ထိန်းချုပ်လာနိုင်လေလေ မင်းဟာထူးခြားတဲ့ လူ ဖြစ်လာလေလေပဲ	၁၂၀
၈၀ (၆၃)	မင်းရဲ့ အိပ်မက်ကိုသာ အာရုံစိုက်ပါ	၁၂၁
၈၃ (၆၄)	တိတ်တိတ်လေးသာ ကြိုးစားပါ	၁၂၂
(၆၅)	ထက်မြက်ထူးချွန်ချင်ရင် စာဖတ်ပါ	၁၂၃
(၆၅)	သူများတွေထက် ရိုးသားပါ။	
၈၆	သူများတွေထက် ကြိုးစားပါ	၁၂၅

